




ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် နှင့် သျှမ်းကျောင်းသားများသမဂ္ဂ မှ နောက်ဆုံးရထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် သြဂုတ်လ ၂၄ ရက်

တာချီလိတ်မြို့အရှေ့ဘက်ခြမ်း၌ အလွန်အကျွံရွှေတူးဖော်မှုများ၏အကျိုးဆက်ကြောင့် ရွှေရေလွှမ်းမိုးမှုကို ဒေသခံများကြုံတွေ့နေရ


၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် တာချီလိတ်မြို့ အရှေ့မြောက်ဘက်မှ ၄၀ ကီလိုမီတာကွာဝေးသော နားဟိုင်း လုံကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခမ်းချောင်းရေကြီးရေလျှံမှုဖြစ်ပွားလာကာ လွယ်ခမ်းတောင် များ တွင်တူး ဖော်နေသောရွှေတွင်းများမှ တိုက်ရိုက်စီးဆင်းလာသော ရွှေပစ်နှုန်းများသည် ကျေးရွာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။



မိုင်းလင်းကျေးရွာအုပ်စု နာဟိုင်းလုံကျေးရွာတောင်ဘက်ရှိ နမ့်ခမ်းချောင်း၏ ချောင်းဖြားတွင် ၂၀၀၇ ခုနှစ် မှ စတင်ကာ စက်ယန္တရားကြီးများဖြင့်ရွှေတူးဖော်မှုများစတင်လာသည့်နောက်ပိုင်းတွင် ရေကြီးရေလျှံမှုသည်နှစ် စဉ် ပိုမိုဆိုးရွားလာခဲ့သည်။ မဲခေါင်မြစ်အနောက်ဘက်ကမ်းတလျှောက်ရှိ လွယ်ခမ်း တောင်တန်း များကိုဖြတ်၍တည်ရှိသော တွင်းဖွင့်နည်းစနစ်ဖြင့်တူးဖော်သော ရွှေတွင်းများသည် ယခုအခါ ၁၀ကီလိုမီတာ အထိရှည်လျားကျယ်ပြန့်သည်။ မိုင်းတွင်းများအပါအဝင် ဆိုင်ယာနိုက်စွန့်ပစ်ရေကန်များမှ စည်းမဲ့ ကမ်းမဲ့စီးဆင်းလာသော စွန့်ပစ်ပစ္စည်း များသည် ချောင်းကိုပိတ်ဆို့ကာ မိုးရာသီတွင် ကမ်းပါးပြိုခြင်း ကိုဖြစ်ပေါ်စေနိုင်သည်။

နားဟိုင်းလုံတွင် ယခုနှစ်ပျက်စီးမှုက အဆိုးရွားဆုံးဖြစ်သည်။ရွှံ့နွံများသည် နေအိမ်၁၇လုံးအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့ထဲမှအိမ်ကိုးလုံးသည် ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့သည်။ သတ္တုတူးဖော်ရေး ကုမ္ပဏီများ နှင့် ထိခိုက်ခံစားရသောဒေသခံပြည်သူများအကြား ညှိနှိုင်းပေးသည့် တာလေမြို့နယ်တာဝန်ရှိသူများသည် ရွှံ့နွံများကိုရှင်းလင်းရန် မြေကော်ကားများအားပြင်ဆင်ထားသည်မှလွဲ၍ အခြားမည်သည့် လျော်ကြေးကိုမှ ထောက်ပံ့ပေး အပ်ချင်း မရှိပေ။

တာချီလိတ်မြို့အရှေ့ဘက် လွယ်ခမ်းတောင်များတွင် ရွှေတူးဖော်မှုတိုးချဲ့လာသည့်နှစ်အလိုက်ပြုလုပ်တူဓာတ်ပုံများ



လွန်ခဲ့သောနှစ်များက ကုမ္ပဏီများသည် ရွှံ့နွံရေလွှမ်းခံရသော အိမ်ခြေများကို ကျေးရွာမှရွှေ့ပြောင်းရန် တစ်လုံးတစ်ရင်းတည်းငွေပေးချေမှုများကိုပြုလုပ်ခဲ့သည်။၂၀၁၉ ခုနှစ်ကတည်းက ယနေ့အထိ နားဟိုင်းလုံ ကျေးရွာရှိ အိမ်ထောင်စု ၅၂ စုမှ အိမ်ထောင်စု ၁၂ စုသည် အိမ်အရွယ်အစားပေါ်မူတည်၍ ဘတ်ငွေ တသိန်းခွဲ မှ ၆သိန်း ကြားရယူ၍ ပြောင်းရွှေ့ခဲ့ကြရသည်။ထိုငွေပမာဏမှာ အခြားနေရာတွင် မြေဝယ်ရန်နှင့် အိမ်အသစ်ဆောက် ရန်လုံလောက် သောပမာဏမဟုတ်သော်လည်း နှစ်စဉ်ရွှံ့နွံများလွှမ်းမိုးခြင်းကို ခံနေရ ခြင်းထက် ပိုကောင်းသော အရာဖြစ်သည်။

နားဟိုင်းလုံဒေသတွင်ရွှေတူးဖော်မှုကြောင့်ထိခိုက်မှုကိုပြသသည့်
နှစ်အလိုက်ဂြိုဟ်တုဓာတ်ပုံများ



မြေပုံ- ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

ကာလတွင် စစ်ကောင်စီနှင့်အလွန်နီးကပ်စွာပတ်သက်မှုရှိသော ကုမ္ပဏီ ၁၂ ခုတို့သည် ၁၁နှစ်ကြာတူး ဖော်ခွင့်ကို ရရှိထားသည်။ ဒါဇင်နှင့်ချီသော မိုင်းတွင်းအသေးစားများ၏ ပိုင်ရှင်များသည် ၎င်းဒေသများကိုထိန်းချုပ်ထားသော စစ်တပ်နှင့် ပြည်သူ့စစ်များကိုငွေပေးကာ တူးဖော်မှုလုပ်နေကြသည်။ တူးဖော်ခွင့်လိုင်စင်ရှိသည့် ကုမ္ပဏီဖြစ် စေမရှိသည့်ကုမ္ပဏီဖြစ်စေ လုံလောက်သောသဘာဝပတ်ဝန်းကျင် ဆိုင်ရာ စည်းမျဉ်းများမရှိပါ။

သျှမ်းအရပ်ဘက်အဖွဲ့များမှ ဖက်ဒရယ်အာဏာခွဲဝေမှုနှင့် ဒေသခံလူထု၏ မြေယာများနှင့် အသက်မွေးဝမ်း ကျောင်းကို သယံဇာတထုတ်ယူသုံးစွဲမှုမှမထိခိုက်စေရန် အာမခံပေးနိုင်မှုမရှိသေးသမျှ ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်မှုများကို ဆိုင်းငံ့ထားရန်တောင်းဆိုလာသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။၂၀၂၁ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်အစိုးရသည် ၎င်းတို့၏ဝင်ငွေအတွက် သတ္တုတွင်းအသစ်များကို အမြန် လိုက်လံ ခြေရာခံ တူးဖော်နေကျရာ ထိုတောင်းဆိုချက်မှာ ခါတိုင်းအချိန်ထက်ပို၍ အရေးကြီးလာသည်။

ထိုဧရိယာများတွင် ရွှေတူးဖော်ရန်ဆောင်ရွက်နေသောကုမ္ပဏီများထဲမှ ဩစတေးလျနိုင်ငံသားများ ဦးစီးသည့် Locrian Precious Metalsကုမ္ပဏီသည် ဒေသခံလူမှုအဖွဲ့အစည်း၏ ဆန့်ကျင်မှုများကို လျစ်လျူရှု နေသည်။ ၂၀၂၀ ဇူလိုင်တွင် လော်ကရီရန်ကုမ္ပဏီသည် ၄၅၆ ဧကလိုမီတာစကွဲ အကျယ်အဝန်းရှိသည့် ၅နှစ်သက်တမ်းရှိရွှေ တူး ဖော်စမ်းသပ်ခွင့်ကို တာချီလိတ်မြို့အရှေ့ဘက်တွင်ရရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် ၎င်း၏အဓိက ရင်းနှီး မြုပ်နှံသူ မြန်မာမက်တယ်လ်ကနုတ်ထွက်ခဲ့သော်လည်း စမ်းသပ်တူးဖော်မှုများကို ဆက်လုပ်နေဆဲ ဖြစ် သည်။လိုကရီရန်ကုမ္ပဏီသည် လူသတ်စစ်ကောင်စီနှင့် စက်ဆုပ်ဖွယ်ရာကောင်းသော လက်တွဲလုပ်ဆောင်မှု များကို လျင်မြန်စွာရပ်တန့်သင့်ပြီး မြန်မာပြည်တွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ အားလုံးမှ လျင်မြန်စွာ နှုတ်ထွက်သင့်သည်။


မိုင်းလျန်းဒေသအတွင်းရှိ တရားဝင်ရွှေတူးဖော်ခွင့်ရရှိထားသော စစ်ကောင်စီနှင့်ပတ်သက်ဆက်နွှယ်နေသည့် ကုမ္ပဏီများ

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မြန်မာစစ်ကောင်စီ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနရုံးမှ ထုတ်ပြန်သော သတ္တုတူးဖော်ထုတ်လုပ်ခွင့် စာရင်းအရ မိုင်းလင်းဒေသတွင် ကုမ္ပဏီ ၉ခုသည် တစ်နှစ် ခွင့်ပြုသက်တမ်းကုန်သွားခဲ့စဉ် ကုမ္ပဏီ ၁၂ ခုသည် ၁၁နှစ်သက်တမ်းရှိသော သတ္တုတူးဖော်ခွင့် ကိုရရှိခဲ့သည်။

တရားဝင်တူးဖော်ခွင့်ပြုချက်များထဲမှအနက် ၁၃ခုကို(ကုမ္ပဏီ ၈ခုမှရရှိ)၂၀၂၀ နှစ်လည်ပိုင်းတွင်ခွင့်ပြုခဲ့ပြီး ၇ခု (ကုမ္ပဏီ ၅ခုမှရရှိ) ကို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းအပြီးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ခွင့်ပြုဧရိယာ တစ်ခုစီသည် ၂၀ ဧကကျယ်ဝန်းသည်။

ခွင့်ပြုချက်ရရှိသောကုမ္ပဏီအများစုမှာ တာချီလိတ်မြို့တွင်မှတ်ပုံတင်ထားခြင်းဖြစ်သည်။ခြွင်းချက်တစ်ခုမှာ နာမည် ဆိုးဖြင့်ကျော်ကြားသော စစ်တပ်ခရိုနီ ကျော်ဝင်းတည်ထောင်ထားသော မေဖလားဝါးမိုင်းနင်းအင်တာဗ ရိုက်မှာရန်ကုန်မြို့တွင်အခြေစိုက်သည်။မေဖလားဝါးမိုင်းနင်းသည် တရားဝင်တူးဖော်ခွင့် အရေအတွက် အများဆုံး

တာချီလိတ်မြို့အရှေ့ဘက် မိုင်းလင်းဒေသတွင် သတ္တုတူးဖော်ခွင့် ရထားသောကုမ္ပဏီများ



(၄ခု)ရထားပြီး အားလုံးမှာ ၂၀၂၀ ဇူလိုင် တွင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မေဖလား ဝါး မိုင်းနင်းသည် တနင်္သာရီ တိုင်း ဘန်းချောင်း ရှိထိုင်းကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်သည့် ညစ်ညမ်းသော ကျောက်မီးသွေး လုပ်ငန်း ကြောင့် နာမည်ဆိုး ဖြင့်ကျော်ကြားသည်။

ကုမ္ပဏီအများစုမှာ တြိဂံတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီအရာရှိ ဟောင်း များနှင့် ပတ် သက်နေပြီး ဒေသတွင်း ရွှေတူး ဖော်အခွင့် အ လမ်းများအတွက် ၎င်းတို့၏ရာ ထူးများကိုအ သုံးပြုခဲ့သည် မှာထင်ရှားသည်။ ဥပမာအား ဖြင့် အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိ တွင် ၁၁ နှစ်တူးဖော်ခွင့် ၃ခုရထားသော (အာ ဏာ သိမ်းပြီးနောက်ပိုင်း တွင်ခွင့် ပြုခဲ့သော တစ်ခုအပါအဝင်) လွယ်ခမ်း လုံ ကုမ္ပဏီသည် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ် ချုပ်ကျော်ဖြိုးနှင့် ပတ်သက်နေသည်။ အ ဆိုပါ ကုမ္ပဏီ သည် ၂၀၀၉ ခုနှစ်တွင်တရား ဝင်မှတ်ပုံ တင်ခဲ့ပြီး (ဗိုလ်ချုပ်ကျော်ဖြိုး ၂၀၀၈

ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်တာဝန်ယူသည့် ကာလ) ၂၀၁၈ခုနှစ် မတိုင်ခင်အထိ ၎င်း၏ဒါရိုက်တာချုပ်မှာ ဗိုလ်ချုပ်ကျော်ဖြိုး၏သားဖြစ်သူ ချမ်းပြည့်ကျော်ဖြိုး ဖြစ်သည်။ လက်ရှိဒါ ရိုက်တာမှာ မြန်မာစစ်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မိုင်းလားမြို့မှအခါလူမျိုး ဦးလောတာဖြစ်သည်။

အခြားတြိဂံတိုင်းစစ်ဌာနချုပ်နှင့်ပတ်သက်နေသောကုမ္ပဏီတစ်ခုမှာ ၂၀၁၂ ခုနှစ်ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ဗိုလ် မှူးကြီးဇော်ထွန်းမြင့်မှ မန်နေဂျင်းဒါရိုက်တာအဖြစ်တာဝန်ယူထားသည့် အောင်ဝန်းနေကုမ္ပဏီဖြစ်သည်။ ထို ကာလတွင် ဗိုလ်မှူးကြီးဇော်ထွန်းမြင့်သည်တြိဂံတိုင်းစစ်ဌာနချုပ်၏ အထွေထွေအတွင်းရေးမှူး အဖြစ်တာဝန် ယူနေသည်။အောင်ဝန်းနေကုမ္ပဏီသည် ၁၁နှစ်သက်တမ်းရှိသော တူးဖော်ခွင့်ပြုချက် ၂ခုကို အာဏာ သိမ်းအပြီး တွင်ရရှိခဲ့ခြင်းဖြစ်သည်။



လွယ်ခမ်းတောင်တန်းများရှိရွှေတွင်းများ

မိုင်းလင်းဒေသတွင်း တရားဝင်သတ္တုတူးဖော်ခွင့်ရရှိထားသောကုမ္ပဏီများ					
ခွင့်ပြုချက်အမှတ်	အမည်	အရွယ်အစား	ခွင့်ပြုကာလ	မှ	အထိ
၀၀၀၄/၂၀၂၀	ငွေတောင်မင်းကုမ္ပဏီ	၂၀ဧက	၁၁နှစ်	၁၄.၃.၂၀၂၀	၁၃.၃.၂၀၃၁
၀၀၅/၂၀၂၀	ငွေတောင်မင်းကုမ္ပဏီ	၂၀ဧက	၁၁နှစ်	၁၄.၃.၂၀၂၀	၁၃.၃.၂၀၃၁
၀၀၇၁/၂၀၂၀	ဟိန်းမေတ္တာ	၂၀ဧက	၁၁နှစ်	၁၈.၆.၂၀၂၀	၁၇.၆.၂၀၃၁
၀၀၇၂/၂၀၂၀	ဟိန်းမေတ္တာ	၂၀ဧက	၁၁နှစ်	၁၈.၆.၂၀၂၀	၁၇.၆.၂၀၃၁
၀၀၃၉/၂၀၂၀	ရွှေလာဘ်ကောင်း	၂၀ဧက	၁၁နှစ်	၁၅.၅.၂၀၂၀	၁၄.၅.၂၀၃၁
၀၀၈၄/၂၀၂၀	မေဖလားဝါးမိုင်းနင်း	၂၀ဧက	၁၁နှစ်	၃.၇.၂၀၂၀	၂.၇.၂၀၃၁
၀၀၉၁/၂၀၂၀	မေဖလားဝါးမိုင်းနင်း	၂၀ဧက	၁၁နှစ်	၉.၇.၂၀၂၀	၈.၇.၂၀၃၁
၀၀၉၂/၂၀၂၀	နောင်တုံနဂါး	၂၀ဧက	၁၁နှစ်	၉.၇.၂၀၂၀	၈.၇.၂၀၃၁
၀၀၉၃/၂၀၂၀	မေဖလားဝါးမိုင်းနင်း	၂၀ဧက	၁၁နှစ်	၂၃.၇.၂၀၂၀	၂၂.၇.၂၀၃၁
၀၀၉၄/၂၀၂၀	မေဖလားဝါးမိုင်းနင်း	၂၀ဧက	၁၁နှစ်	၂၃.၇.၂၀၂၀	၂၂.၇.၂၀၃၁
၀၁၀၄/၂၀၂၀	လွယ်ခမ်းလုံမိုင်းနင်းကုမ္ပဏီ	၂၀ဧက	၁၁နှစ်	၂၀.၈.၂၀၂၀	၁၉.၈.၂၀၃၁
၀၁၀၃/၂၀၂၀	စိုင်းစိုက်ပျိုးရေး	၂၀ဧက	၁၁နှစ်	၁၃.၈.၂၀၂၀	၁၂.၈.၂၀၃၁
၀၁၀၈/၂၀၂၀	လင်းလျှံထက်မိုင်းနင်း	၂၀ဧက	၁၁နှစ်	၄.၉.၂၀၂၀	၃.၉.၂၀၃၁
၀၀၅၃/၂၀၂၁	အောင်ရွှင်လီ	၂၀ဧက	၁၁နှစ်	၂၁.၆.၂၀၂၁	၂၀.၆.၂၀၃၁
၀၀၅၆/၂၀၂၁	အောင်ဝန်းနေကုမ္ပဏီ	၂၀ဧက	၁၁နှစ်	၂၆.၈.၂၀၂၁	၂၅.၈.၂၀၃၂
၀၀၅၇/၂၀၂၁	အောင်ဝန်းနေကုမ္ပဏီ	၂၀ဧက	၁၁နှစ်	၂၆.၈.၂၀၂၁	၂၅.၈.၂၀၃၂
၀၀၄၇/၂၀၂၁	လွယ်ခမ်းလုံမိုင်းနင်းကုမ္ပဏီ	၂၀ဧက	၁၁နှစ်	၂.၆.၂၀၂၁	၁.၆.၂၀၃၂

၀၀၅၂/၂၀၂၁	လွယ်ခမ်းလုံမိုင်းနင်းကုမ္ပဏီ	၂၀၀၈	၁၁နှစ်	၂၁.၆.၂၀၂၁	၂၀.၆.၂၀၂၂
၀၀၅၈/၂၀၂၁	သျှမ်းအရှေ့လင်းလက်	၂၀၀၈	၁၁နှစ်	၇.၁၀.၂၀၂၁	၆.၁၀.၂၀၂၂
၀၀၆၂/၂၀၂၁	ဖြောင့်ဖြူးပျော်ရွှင်	၂၀၀၈	၁၁နှစ်	၂၆.၁၀.၂၀၂၁	၂၅.၁၀.၂၀၂၂

မိုင်းလင်းဒေသတွင်း သက်တမ်းကုန်ဆုံးနေ့ပြီး သတ္တုတူးဖော်ခွင့်ရရှိထားသောကုမ္ပဏီများ					
ခွင့်ပြုချက်အမှတ်	အမည်	အရွယ်အစား	ခွင့်ပြုကာလ	မှ	အထိ
၀၃၀၆/၂၀၁၄	ဝေတယ် ကုမ္ပဏီ	၂၀၀၈	၁ နှစ်	၃၀.၁၂.၂၀၁၈	၃၁.၅.၂၀၁၉
၀၀၇၂/၂၀၁၅	မဟာတံခွန် ကုမ္ပဏီ	၂၀၀၈	၁ နှစ်	၁၂.၃.၂၀၁၈	၁၁.၃.၂၀၁၉
၀၁၀၃/၂၀၁၅	စံပါရမီ ကုမ္ပဏီ	၂၀၀၈	၁ နှစ်	၃.၅.၂၀၁၇	၁၂.၅.၂၀၁၈
၁၀၄၂/၂၀၁၄	စံပါရမီ ကုမ္ပဏီ	၂၀၀၈	၁ နှစ်	၁၃.၅.၂၀၁၇	၁၂.၅.၂၀၁၈
၀၁၄၆/၂၀၁၅	စိုင်းစိုက်ပျိုးရေး ကုမ္ပဏီ	၂၀၀၈	၁ နှစ်	၈.၇.၂၀၁၇	၇.၇.၂၀၁၈
၀၀၆၅/၂၀၁၅	ထွန်းပြည်သိမ်းစံ ကုမ္ပဏီ	၂၀၀၈	၁ နှစ်	၅.၈.၂၀၁၈	၃၁.၅.၂၀၁၉
၀၀၈၇/၂၀၁၅	ဆင့်မြင့်မြန်မာ ကုမ္ပဏီ	၂၀၀၈	၁ နှစ်	၂၃.၉.၂၀၁၆	၂၂.၉.၂၀၁၇
၀၂၁၂/၂၀၁၅	ဟုန်ယွမ်စိမ့် ကုမ္ပဏီ	၂၀၀၈	၁ နှစ်	၄.၁၁.၂၀၁၆	၃.၁၁.၂၀၁၇
၀၀၇၂/၂၀၁၆	တာချီလိတ်ရွှေတောင် ကုမ္ပဏီ	၂၀၀၈	၅ လ	၂၄.၃.၂၀၁၆	၂၃.၃.၂၀၁၇
၀၀၀၂/၂၀၁၆	တာချီလိတ်ရွှေစင် ကုမ္ပဏီ	၂၀၀၈	၅ လ	၆.၁.၂၀၁၉	၃၁.၅.၂၀၁၉

စစ်အာဏာသိမ်းမှုကာလဖြစ်သော်လည်း ဩစတေးလျနိုင်ငံသားများဦးစီးသည့်ကုမ္ပဏီမှ ကြီးမားသော ရွှေတူးဖော် စမ်းသပ်မှုများကို တာချီလိတ်အရှေ့ဘက်တွင်ဆက်လုပ်နေ

နိုင်ငံခြားသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Locrian Precious Metals လွယ်ခမ်းဒေသအပါအဝင် တာလေမြို့အရှေ့ဘက်တွင် ၁၁၂ ဂရမ်(၄၅၆စတုရန်းကီလိုမီတာ) အကျယ်အဝန်းရှိ ကြီးမားသော ရွှေစမ်းသပ်တူးဖော်ခွင့် လိုင်စင်ကိုရရှိထားသည်။အဆိုပါငါးနှစ်သက်တမ်းရှိလိုင်စင်မှာ ၂၀၂၀ ဇူလိုင်လ ၂၉ မှ ၂၀၂၅ ဇူလိုင် ၂၈ ထိဖြစ်သည်။

Locrian Precious Metals သည် လက်ရှိတွင်ဩစတေးလျနိုင်ငံသားများဦးစီးနေသော်လည်း မူလက ၂၀၁၁ ခုနှစ်တွင် Locrian Resources Inc. အဖြစ်ကနေဒါနိုင်ငံတွင်စတင်တည်ထောင်ခဲ့ပြီး လာအိုနှင့် မြန်မာတွင် သတ္တုတူးဖော် မှုအခွင့်အလမ်းများကို ရှာဖွေရန် နိုင်ငံတကာသတ္တုတူးဖော်ရေးကုမ္ပဏီများဖြစ်သည့် Oceana Gold နှင့် Anglo Americanတို့မှရင်းနှီးမြှုပ်နှံခဲ့ကြသည်။

Locrian Precious Metals ကိုဦးဆောင်နေကြသောဩစတေးလျနိုင်ငံသားများသည်(Michael Bui Phin နှင့်Lachlan Foy)သတ္တုတူးဖော်ရေးအထောက်အပံ့ကုမ္ပဏီတစ်ခုဖြစ်သည့် Valentis Services Ltd. ကိုလည်း

လုပ်ကိုင်နေကြသည်။ လော်ကရီကန်နှင့် ဗယ်လင်တီလ်တို့သည်ရန်ကုန်မြို့တွင် ရုံးတစ်ခုတည်းကို အတူတူ အသုံးပြုကြသည်။

၂၀၂၀ ခုနှစ်ဩဂုတ်လ ၂၆ရက်နေ့တွင် ဩစတေးလျသတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာ မက်တယ်လ်(လက်ရှိ Mallee Resourcesဟုပြောင်း)သည် Locrian Precious Metalsမှ အစုရှယ်ယာ ၅၁ရာ နှုန်းကိုရယူခဲ့ပြီး ၎င်းမှာ ရှမ်းပြည်အရှေ့ပိုင်းရှိ ရွှေစမ်းသပ်တူးဖော်မှုများအတွက်ဖြစ်သည်။သို့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုဖြစ်စဉ်အပြီးတွင် မြန်မာမက်တယ်လ်သည် ၎င်း၏ သတ္တုတူးဖော်မှု အကျိုးစီးပွား များ (ရှမ်းပြည်မြောက်ပိုင်းဘော်တွင်းသတ္တုတွင်းအပါအဝင်)ကိုရုတ်သိမ်းရန်ဆုံးဖြတ်ခဲ့ပြီး ၂၀၂၁ မတ်လ ၁၅ရက်တွင် လော်ကရီယန်ပရောဂျက်နှင့်ပတ်သက်၍ ရပ်ဆိုင်းခြင်း သဘောတူစာချုပ်ကိုချုပ်ဆိုခဲ့ပြီး ဝယ်ယူမှု ကုန်ကျ စရိတ်အားလုံးအတွက် အမေရိကန်ဒေါ်လာ ၃၉၀,၀၀၀ နှင့် ရပ်နားမှုလျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၉၀,၀၀၀ ကိုရောင်းချသူထံသို့ပေးအပ်ခဲ့သည်။^၂


မြန်မာမက်တယ်လ်မှနှုတ်ထွက်သွားသော်လည်း Locrian Precious Metals သည် အာဏာသိမ်းပြီးနောက်ပိုင်း တွင်ရှမ်းပြည်အရှေ့ပိုင်း၌ ရွှေစမ်းသပ်တူးဖော်မှုများဆက်လုပ်နေရာ လူသတ်စစ်အစိုးရနှင့်လက်တွဲလုပ်ကိုင်နေ ပြီး ဂရုမစိုက်သည်မှာထင်ရှားသည်။၂၀၂၂ ဖေဖော်ဝါရီ ၂ရက်နေ့တွင် ဗယ်လင်တီလ်အေးရှား ၏ facebook မှ “မြန်မာအစိုးရဝန်ကြီးဌာနများနှင့်အပြုသဘောဆောင်သောဆက်ဆံရေးတစ်ခုကိုတည်ဆောက်ရန်“အတွက် “မြန်မာနိုင်ငံရှိကျွန်ုပ်တို့၏လော် ကရီကန်ပရောဂျက်တွင်လုပ်ဆောင်ရန် အစိုးရနှင့်လူထုဆက်ဆံရေး အရာ ရှိတစ်ဦး“ လိုအပ်ကြောင်းကြေညာခဲ့သည်။

၂၀၂၁ ဒီဇင်ဘာ ၂၂ ရက်တွင် ဗယ်လင်တီလ်အေးရှား ၏ facebookမှ “ရှမ်းပြည်အရှေ့ပိုင်းတွင် မြေဆီလွှာ စမ်းသပ်ခြင်းပြီးပြည့်စုံသောအဖွဲ့၊ပြီးပြည့်စုံသောရှုခင်း“ဟု ဓာတ်ပုံတင်ခဲ့ပြီး ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်တွင် “ရှမ်း ပြည်နယ်တွင်ရွှေစမ်းသပ်တူးဖော်ရေးအတွက် သဘာဝပတ်ဝန်းကျင်စောင့်ကြည့်ခြင်း“ ဟူသောဓာတ်ပုံ ကိုတင် ခဲ့သည်။



Valentis Asis Facebook မှမြေဆီလွှာစမ်းသပ်သောအဖွဲ့၏ပုံ(၂၀၂၁ ဒီဇင်ဘာ ၂၂)

^၂ <https://www.listcorp.com/asx/myl/mallee-resources-limited/news/half-yearly-report-and-accounts-2518669.html>



တာချီလိတ်အရှေ့ဘက်ရှိလောကီရိန့်မှ စမ်းသပ်တူးဖော်ရာဒေသ၏မြေပုံ (Myanmar Metals
ASX၏ကြေညာချက်မှ)

ဆက်သွယ်ရန်

ဗိုင်းဟော်ရှဲ့နီ +66 94-728-6696 (ရှမ်း၊ အင်္ဂလိပ်၊ ထိုင်း) (SHRF)

ယိုင်းလျန်းဟန် +66 62 569 5220 (ရှမ်း၊ မြန်မာ) (SHRF)

ဖုန်းနံပါတ် +66: 82 868 8482 (ရုံး၊ မြန်မာ) (TSU)